

သည်။ 孩子身体特别结实。

ထစ်ထစ်လန် က၊ <htit htit lan> = ထစ်ထစ်ပါ

ထစ်ဖု က၊ <htit phu> 疙瘩; ဆိမ်ထိုင်မှာ ~ နေသည်။ 柱子上疙疙瘩瘩的。

ထစ်ရာခြစ်ရာ န၊ <htit ya khyit ya> 刻划的痕迹

ထစ်ရစ် က၊ <htit yit> (抓住别人话把儿)插话诘问; စကား ~ ပြီးမေးတတ်သည်။ 他常常抓住别人话柄插话追问。

ထစ်လီထစ်လစ် က၊ <htit li htit lit> ①结结巴巴; သူ့စကားပြောယင် ~ နဲ့။ 他说话时结结巴巴。②不顺利; ခရီး ~ ဖြစ်နေသည်။ 旅途不顺利。/ အလုပ်လုပ်ရာ၌ ~ ရှိသည်။ 工作不顺利。

ထစ်ဟည်း က၊ <htit hi> 轰鸣; မိုးကြိုး ~ သည်။ 雷声轰鸣。

ထစ်အ၊ က၊ <htit a> 结巴, 口吃 II န၊ <htit a> 口吃的人

ထစ်အထစ်အ က၊ <htit a' htit a'> 结结巴巴, 吞吞吐吐

ထစ်အုန်း က၊ <htit on> 轰鸣

ထည့် I က၊ <hte> ①装入, 放进; ~ စရာ ဝတ္ထု / ငွေကို အိတ်ထဲ ~ လိုက်သည်။ 把钱装进口袋。/ ဤအကြောင်းကို ~ ပြီးမပြောနှင့်။ 别把这件事扯进来谈。/ ဆီဘယ်လောက် ~ ရတုန်း။ 要放多少油? / သံပုံးနဲ့ ~ မလားခရာနဲ့ ~ မလား။ 用铁桶装还是用壶装? ②投, 寄(信件); စာ ~ သည်။ 寄一封信去(给某人)。③添火, 添加; မီး ~ သည်။ 加柴添火。④捐赠; ရံပုံငွေ ~ သည်။ 捐赠基金。⑤派某人跟随前往; အိုင်ဘာတယောက် ~ ပေးလိုက်တယ်။ 派一个司机跟着去。/ လမ်းပြရန်သူ့ကို ~ လိုက်ပါမည်။ 派他给你们带路。⑥做(泡菜); ချဉ်ဖတ် ~ သည်။ 做酸泡菜。⑦为佛塔、佛像贴金 ⑧任命、委派担任公职 II ဝ၊ <hte> (责备)一通, ... .. 了一下子; ပြော ~ လိုက်တယ်။ 说了他一通。/ ကန် ~ လိုက်တယ်။ 给了他一脚。

ထည့်စွက် က၊ <hte' swet> 填充, 补充; ဟင်းအိုးထဲရေမ ~ ပါနဲ့။ 别往菜锅里加添水。

ထည့်သွင်း က၊ <hte' thwin> 装入, 放进; ဤဆောင်းပါးကို သတင်းစာထဲမှာ ~ ပေါ်ပြထားသည်။ 这篇文章在报上发表了。/ ငွေစာရင်းထဲမှာ ~ ထားသည်။ 加在帐目上。/ အစီအစဉ်မှာ ~ ထားသည်။ 安排在日程上。/ မိန့်ခွန်းထဲမှာ ~ ပြောကြားသွားသည်။ 在讲话中谈到了。

ထည့် I န၊ <hte> (合)品, 器; ပိုး ~ 丝织品 / ဆင်စွယ် ~ 象牙雕刻 / သံ ~ 铁器 / ဝန် ~ 玻璃器皿 II က၊ <hte> ①雄伟, 堂皇 ②傲慢, 骄傲 III ဝ၊ <hte> 件(衣物); အင်္ကျီတ ~ 一件上衣 / တောင်းဘိတ် ~ 一条裤子

ဆည်ကောက်ဝယ် က၊ <hte gaut we> 零售商向批发商进货时从成捆的纺织品中挑选着买; အစည်းလိုက်မဝယ် ~ ယင်ဘယ်လောက်ကျမလဲ။ 如果不成捆地买, 而是从中挑选的话什么价钱?

ထည့်ထည့်ခန့်ခန့် က၊ <hte de khan' gan> 庄重, 庄严; သူ့က ~ မေးလိုက်၏။ 她郑重地提出了问题。

ထည့်ထည့်ဝါဝါ က၊ <hte de wa wa> ①富丽堂皇, 隆重 ②傲慢, 傲气十足; မှူးမတ်ဝတ်စားများနှင့် ~ ဖြစ်သည်။ 穿着大臣的服饰傲气十足。

ထည့်ထည့်ဝင့်ဝင့် က၊ <hte de win' win> 庄重, 体面

ထည့်ထည့်ဝယ်ဝယ် က၊ <hte de we we> = ထည့်ထည့်ဝါဝါ

ထည့်လဲ န၊ <hte le> ①换用的衣服 ②(喻)换来换去, 朝三暮四; မော်တော်ကား ~ စီးတယ်။ 他有很多小汽车换着乘坐。/ စကားလုံး ~ သုံးတတ်တယ်။ 用词儿丰富。

ထည့်ဝါ န၊ <hte wa> 壮观, 体面, 庄严; ခန့်ညား ~ သောလူထုအင်အားပြပွဲကြီး 声势浩大的群众集会 / ဤသည် ~ ဝင့်ကြားဖွယ်ရာဖြစ်၏။ 这是值得自豪的事。

ထစ်ထစ် က၊ <htat htat> ①半干, 不软不硬 ②柔软; ~ ပျောင်းသည်။ 软绵绵的。

ထိတ် I န၊ <hteit> 桎梏, 手铐, 脚镣, 枷 II က၊ <hteit> ①吃惊, 震惊, 害怕; ~ သွားတာပဲ။ 吓了一跳。/ ရင်ထဲကပ် ~ ကနဲဖိုသွားမိ၏။ 心中突然怦怦地跳了起来。②(古)热闹, 熙熙攘攘

ထိတ်ကန်လန်ကျင် န၊ <hteit kan' lan' kyin> = ထိတ်ကျင်

ထိတ်ကျင် န၊ <hteit kyin> 枷上的别栓

ထိတ်ကျည်း န၊ <hteit kyin> = ထိတ်ကျင်

ထိတ်ကြိုး န၊ <hteit kyo> 镣铐上的绳索或铁链

ထိတ်ခတ် က၊ <hteit khat> 将两脚用木枷锁住

ထိတ်ခတ်တိုင် န၊ <hteit khat tain> 固定脚枷的木柱

ထိတ်တုံး န၊ <hteit ton> 脚枷

ထိတ်ထိတ်ကျည်း န၊ <hteit hteit kyin> = ထိတ်ထိတ်ကြဲ

ထိတ်ထိတ်ကြဲ I န၊ <hteit hteit kye> (古)杰出的, 出类拔萃的, 出众的, 超群的; ~ ပညာရှိကြီး 出类拔萃的学者 II န၊ <hteit hteit kye> 杰出的人, 超群的人; သူ့သားတွေက ~ ချည်းပဲ။ 他的孩子都是拔尖儿的。

ထိတ်ထိတ်ညောင်းညောင်း က၊ <hteit hteit nyaun: nyaun:> (古)动听, 悦耳

ထိတ်ထိတ်ပျာပျာ က၊ <hteit hteit pya bya> 惊慌失措, 惊恐

ထိတ်ထိတ်မောင်းမောင်း က၊ <hteit hteit maun: maun:> (古)浩浩荡荡

ထိတ်ထိတ်မွမ်းမွမ်း က၊ <hteit hteit mun: mun:> (古)①大量 ②熙熙攘攘

ထိတ်ထိတ်ရွှရွှ က၊ <hteit hteit ywa' ywa'> (古)精神抖擞, 生龙活虎

ထိတ်ထိတ်ဝင်းဝင်း က၊ <hteit hteit win: win:> (古)明亮, 亮闪闪

ထိတ်ထိတ်သောင်းသောင်း က၊ <hteit hteit thaun: dhaun:>